

**ဆားဘီးယားနိုင်ငံ၊ဘဲလ်ဂရိတ်မြို့၌ ကျင်းပသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏
နှစ်(၆၀)ပြည့်အထိမ်းအမှတ်အဆင့်မြင့်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဗီဒီယိုဖြင့်
မိန့်ခွန်းပြောကြား
(၁၂-၁၀-၂၀၂၁ ရက်၊ နေပြည်တော်)**

ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နှစ်(၆၀)ပြည့် အထိမ်းအမှတ်အဆင့်မြင့်အစည်းအဝေးကို ၁၁-၁၀-၂၀၂၁ ရက်မှ ၁၂-၁၀-၂၀၂၁ ရက်အထိ ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့၌ ကျင်းပခဲ့ရာ အဆိုပါအစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်မှ ဗီဒီယိုဖြင့် မိန့်ခွန်းတစ်ရပ် ပါဝင်ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းပြောကြားရာ၌ မြန်မာနိုင်ငံအနေဖြင့် ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့ကို စတင်တည်ထောင်ခဲ့သည့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ အဖြစ်လည်းကောင်း၊ ဘန်ဒေါင်းကွန်ဖရင့်၌ ပူးတွဲပါဝင် ခဲ့သည့်နိုင်ငံများအနက် တစ်နိုင်ငံအဖြစ်လည်းကောင်း အစဉ် ဂုဏ်ယူလျက်ရှိပါကြောင်း၊ မိမိတို့လက်ရှိ အစိုးရအနေဖြင့် မြန်မာနိုင်ငံ၌ ပုံမှန်အခြေအနေရှိပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ တည့်မတ်စွာ ရောက်ရှိရေးအတွက် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း အလေးထား ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်ကပ်ရောဂါကိုတိုက်ဖျက်ရန် နိုင်ငံတော်အစိုးရအနေဖြင့် အစွမ်းကုန် ကြိုးပမ်းနေကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကာကွယ်ဆေးထိုး ပေးသည့် အစီအစဉ်ကိုချမှတ်ခဲ့ပြီး ယခုနှစ်ကုန်တွင် လူဦးရေ ၅၀% ကို ကာကွယ်ဆေးထိုးပေးနိုင်ရန် ရည်မှန်းထား ကြောင်း၊ ထို့ကြောင့် ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် မိတ်ဆွေနိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောကြားပါသည်။

ပြည်ထောင်စုဝန်ကြီးက ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့သည် နိုင်ငံစုံ တစ်စုတစည်းတည်း ဖြင့် သီးခြား ရပ်တည်နိုင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်နှင့်အညီ နိုင်ငံအချင်းချင်းအကြား နားလည်မှုရှိမှုနှင့် လေးစားမှု၊ ဘက်မလိုက်မှုနှင့် နိုင်ငံရေး ပယောဂကင်းရှင်းစေရန် စသည့် အခြေခံမူများကို ဆက်လက်ကျင့်သုံး ရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ ဘုံအကျိုးစီးပွားကာကွယ်ရန် နှင့် ဘုံစိန်ခေါ်မှုအခက်အခဲများကို တုံ့ပြန်ဖြေရှင်း ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ဝင်များနှင့် စည်းလုံးညီညွတ်စွာ လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရန် ကြိုးပမ်း အားထုတ်နေသည့်အချိန်တွင် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ဝင်များ၏ ထောက်ခံမှု၊ နားလည်မှုနှင့် အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ရရှိဖို့ မျှော်လင့်ကြောင်း အလေးထားပြောကြားခဲ့သည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ဆားဘီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်ဇင်မှ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်

**Union Minister U Wunna Maung Lwin delivers a Statement via video link at the
Commemorative High-Level Meeting on the occasion of marking the 60th Anniversary of the
First Conference of the Non-Aligned Movement (NAM)
(12-10-2021, Nay Pyi Taw)**

The Commemorative High-Level Meeting on the occasion of marking the 60th Anniversary of the First Conference of the Non-Aligned Movement (NAM) was held from 11 to 12 October 2021 in Belgrade, Serbia and the Union Minister for Foreign Affairs U Wunna Maung Lwin delivered a statement via video link at the meeting.

In his statement, the Union Minister mentioned that Myanmar is always proud to be one of the founding members of the NAM and a co-sponsor of the Bandung Conference. He underscored that the present Government of Myanmar laid down and has been implementing a five-point roadmap to bring the country back to normalcy and its path to democracy.

In addition, the Union Minister explained that the Government is making all-out efforts to fight against COVID-19 pandemic and has set up a country-wide vaccination plan to achieve 50% coverage of vaccination at the end of this year. He also stated that Myanmar is ready to cooperate with all friendly countries in its efforts on prevention, control and treatment of the COVID-19 pandemic.

The Union Minister emphasized that being a consolidated entity, the Movement must continue pursuing its fundamental principles of mutual understanding and respect, impartiality and non-politicization. He also highlighted that Myanmar will work in unity with the members of the Movement to defend the common interests in tackling complex and common challenges and Myanmar is also looking forward to seeking continuous support, mutual understanding and constructive cooperation from the NAM member states in its efforts to bring peace, democracy and development to the country.

H.E. U Thurain Thant Zin, the Ambassador Extraordinary and Plenipotentiary of Myanmar to Serbia, attended the meeting as the representative of the Government of Myanmar.

Ministry of Foreign Affairs

Nay Pyi Taw

Dated. 12 October 2021

<https://www.facebook.com/mofamyanmar>



<https://www.facebook.com/mofamyanmar>

